

“နေ့စဉ်ဘဝနဲ့ မနက်ဖြန်တိုင်းအတွက်”
စိတ်ကြိုက်စီမံ ဘဝအာမခံ

FlexiFuture Life Insurance



DOWNLOAD
OUR MOBILE APP



FIND OUR
BRANCH LOCATIONS


စိတ်ကြိုက်စီမံ ဘဝအာမခံ

“မိသားစုအနာဂတ်အတွက် မျှော်မှန်း၍ ဘဏ္ဍာရေးအခက်အခဲကို လုံခြုံစေရန် ဂရုတစိုက် စဉ်းစားခြင်းဖြင့် မိသားစုရပ်တည်မှု အကျိုးခံစားခွင့်ကို ထည့်သွင်းဖန်တီးထားသော တစ်မူထူးခြားသည့် အသက်အာမခံ အစီအစဉ်တစ်ခု ဖြစ်ပါသည်။”


စိတ်ကြိုက်စီမံ ဘဝအာမခံမှ ရရှိမည့် အဓိကအကျိုးခံစားခွင့်များ

- ⊗ ငွေကြေးအကျိုးခံစားခွင့်
- ⊗ ပရီမီယံကင်းလွတ်ခြင်းအကျိုးခံစားခွင့်
- ⊗ ရှင်သန်မှု အကျိုးခံစားခွင့်
- ⊗ မိသားစုရပ်တည်မှု အကျိုးခံစားခွင့်

(နမူနာပုံစံ - ၁) စိတ်ကြိုက်စီမံဘဝအာမခံတွင် အာမခံထားရှိသူ အသက် (၃၅) နှစ်အတွက် အာမခံသက်တမ်း (၁၅) နှစ်၊ ပရီမီယံသက်တမ်း (၉) နှစ်၊ အာမခံထားငွေ ကျပ်သိန်း (၁၀၀) နှင့် ပရီမီယံအား တစ်နှစ်လျှင် (၁၃) သိန်း ပေးသွင်းရပြီး၊ ငွေကြေးအကျိုးခံစားခွင့် (၅) ကြိမ် ထုတ်ယူခြင်း အပေါ်တွင် အခြေခံတွက်ချက်ထားပါသည်။



(နမူနာပုံစံ - ၂) စိတ်ကြိုက်စီမံဘဝအာမခံတွင် အာမခံထားရှိသူ အသက် (၃၅) နှစ်အတွက် အာမခံသက်တမ်း (၁၅) နှစ်၊ ပရီမီယံသက်တမ်း (၉) နှစ်၊ အာမခံထားငွေ ကျပ်သိန်း (၁၀၀) နှင့် အတူ ထာဝရစဉ်မသန်စွမ်းဖြစ်ခြင်း (သို့) အသက်ဆုံးရှုံးခြင်း ထပ်ဆောင်းအကာအကွယ်မှ Diamond plan ကို တွဲဖက် ဝယ်ယူထားပြီး ငွေကြေးအကျိုးခံစားခွင့် (၅) ကြိမ် ထုတ်ယူခြင်း အပေါ်တွင် အခြေခံတွက်ချက် ထားပါသည်။ ပရီမီယံအား တစ်နှစ်လျှင် (၁,၆၄၆,၁၀၀) သိန်း ပေးသွင်းရပါသည်။ အာမခံထားရှိပြီး ပေါ်လစီသက်တမ်း (၄) နှစ်မြောက်တွင် မတော်တဆမှုကြောင့် ထာဝရစဉ်မသန်စွမ်း ဖြစ်ခြင်း (သို့) အသက်ဆုံးရှုံးခြင်းဖြစ်ခဲ့ပါက အောက်ပါအတိုင်း အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။



အာမခံထားငွေ၏ ၁၀ % (၁၀ သိန်း) အား ပေါ်လစီ နှစ်ပတ်လည် ပြည့်သည့် အချိန်တိုင်းတွင် ရရှိပါမည်။

စိတ်ကြိုက်စီမံ ဘဝအာမခံတွင်ရွေးချယ်နိုင်သော ထပ်ဆောင်းအကာအကွယ်များ


ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း (သို့မဟုတ်) အသက်ဆုံးရှုံးခြင်း ထပ်ဆောင်းအကာအကွယ်			ပြင်းထန်ရောဂါကုသမှု ထပ်ဆောင်းအကာအကွယ်
အကာအကွယ် အမျိုးအစား	မတော်တဆမှုကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း (သို့မဟုတ်) အသက်ဆုံးရှုံးခြင်း	ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း (သို့မဟုတ်) အသက်ဆုံးရှုံးခြင်း	- ကနဦးအဆင့် ပြင်းထန်ရောဂါအတွက် အာမခံထားငွေ၏ ၂၅% - နောက်ဆုံးအဆင့်ပြင်းထန်ရောဂါအတွက် အာမခံထားငွေ၏ ၁၀၀% (အကယ်၍ ကနဦးအဆင့်အကျိုးခံစားခွင့်အား ထုတ်ယူပြီး ဖြစ်ပါက ကျန်အာမခံထားငွေအား ပေးအပ်ပါမည်။) 
SILVER	အာမခံထားငွေ၏ ၂ ဆ	အာမခံထားငွေ	
GOLD	အာမခံထားငွေ၏ ၃ ဆ	အာမခံထားငွေ၏ ၂ ဆ	
DIAMOND	အာမခံထားငွေ၏ ၄ ဆ	အာမခံထားငွေ၏ ၃ ဆ	

အာမခံထားနိုင်သည့်ငွေပမာဏ - စိတ်ကြိုက်စီမံ ဘဝအာမခံ၏ အာမခံထားငွေနှင့်အတူထားရှိရပါမည်။

သွားနှင့်ခံတွင်းစောင့်ရှောက်မှု ထပ်ဆောင်းအကာအကွယ်	အမြင်အာရုံစောင့်ရှောက်မှု ထပ်ဆောင်းအကာအကွယ်များ
(၁) သွားနှင့်ခံတွင်းနာကျင်ခြင်းအတွက် အရေးပေါ်ကုသမှု (၂) ခံတွင်းစစ်ဆေးခြင်းနှင့် ရောဂါရှာဖွေခြင်း။ (၃) သွားများကို သန့်ရှင်းရေးလုပ်ခြင်းနှင့် ချေးချွတ်ခြင်း။ (၄) သွားနှင့်ခံတွင်း ဓာတ်မှန်ရိုက်ခြင်း (၅) သွားနုတ်ခြင်း (မေ့ဆေး/ ဝှံ့ဆေးအပါအဝင်) ။ (၆) သွားအပေါက်ဖာခြင်း (၇) သွားအမြစ်အာရုံကြောကုသမှု (၈) မတော်တဆမှုကြောင့်ဖြစ်သော အံ့ကပ် (တစ်စိတ်တစ်ပိုင်း သို့မဟုတ်အပြည့်အစုံကို) ကနဦးတပ်ဆင်ခြင်း (သို့မဟုတ်) အစားထိုး လဲလှယ်ပေးခြင်း။ 	(၁) မျက်စိ စမ်းသပ်စစ်ဆေးခြင်း နှင့် တိုင်ပင်ဆွေးနွေးခြင်း (၂) မျက်မှန်တပ်ဆင်ခြင်း (၃) မျက်စိတိမ် ကုသခြင်း နှင့် ခွဲစိတ်ခြင်း (၄) မတော်တဆမှုကြောင့်ဖြစ်သော မျက်လုံးခွဲစိတ်မှု 

အာမခံထားနိုင်သည့်ငွေပမာဏ - ကျပ် (၁)သိန်းမှ ကျပ် (၂၀) သိန်း
အကျိုးခံစားခွင့်ပမာဏ - အာမခံသက်တမ်းတစ်နှစ်လျှင် ဝယ်ယူထားသည့် အာမခံထားငွေ ပမာဏအထိ
စေးကုသမှု အမှန်တကယ် ကုန်ကျစရိတ်အား ရရှိပါမည်။

အသက် ၁၅ နှစ်အရွယ် ဦးကောင်းဆိုသည် သူ၏ ၁၅ နှစ်အရွယ်ကလေးအတွက် နောင်ရေးနှင့် ပညာရေး ကုန်ကျစရိတ်ကို တွေးတောပူပန်နေခဲ့ပါသည်။



ထို့နောက် သူ၏ကလေးအတွက် GGI Nippon Life တွင် မိတ်ကြိုက်စီမံ ဘဝအာမခံ ကို အာမခံသက်တမ်း ၁၅ နှစ်၊ ပရီမီယံသက်တမ်း ၂၅ နှစ်၊ အာမခံထားငွေ ကျပ်သိန်း ၅၀၀၀ ဖြင့် ဝယ်ယူခဲ့ပါသည်။



သူသည် မိတ်ကြိုက်စီမံ ဘဝအာမခံ၏ အာမခံသက်တမ်းအတွင်း အာမခံထားငွေ ၁၀၂၂ အား ဂွေသိန်းအကျိုးခံစားခွင့်အဖြစ် အာမခံသက်တမ်း ၃၂ နှစ်ဖြည့်ပြီးသည့် အချိန်တိုင်းတွင် ရရှိခဲ့ပါသည်။



လူကြီးမင်း၏ ဘဝစာရင်းသို့ ပြန်လည်အကျိုးခံစားခွင့် ရွေ့ကွပ် ၅၀၀ သိန်း အား ဂွေငြင်းငြိမ်းငြိမ်း အကြောင်းကြားအပ်ပါသည်။

ဦးကောင်းဆိုသည် အာမခံသက်တမ်း ၁၁ နှစ်မြောက်မှ စ၍ ၁၅ နှစ်ဖြည့်သည့်အထိ အာမခံထားငွေ ၁၀၂၂ ကို ၅၂ ကြိမ်တိုင်အောင် ရွေ့ကွပ် အကျိုးခံစားခွင့်အဖြစ် ရရှိခဲ့ပြီး ကလေး၏ ပညာရေး ကိုလည်း အပူပူကင်းကင်း စွာ စီမံနိုင်ခဲ့ပါသည်။



မိတ်ကြိုက်စီမံ ဘဝအာမခံထားမည်ဆိုလျှင် အဓိကအချက်များ

- ⊗ အာမခံထားသူ၏ အသက်အပိုင်းအခြား
အသက် (၁၈) နှစ်မှ (၅၆) နှစ် အထိ
- ⊗ အာမခံထားနိုင်သည့် ငွေပမာဏ
အနည်းဆုံးကျပ် (၅၀) သိန်းမှ စတင်ထားရှိနိုင်ပါသည်။
- ⊗ ပရီမီယံသက်တမ်း
(၃) နှစ်မှ (၁၈) နှစ် အထိ
- ⊗ အာမခံဝယ်ယူသူ၏ အသက်အပိုင်းအခြား
အသက် (၁၈) နှစ်မှ (၇၅) နှစ် အထိ
- ⊗ အာမခံထားနိုင်သည့် သက်တမ်း
(၉) နှစ်မှ (၂၅) နှစ် အထိ
- ⊗ ပရီမီယံပေးသွင်းသည့်ပုံစံ
(၁) လ၊ (၃) လ၊ (၆) လ၊ (၁) နှစ်